


TBC

နယ်စပ်ဒေသ ကုညီပေးရေး ညွှန်ပေါင်းအဖွဲ့ကြီး

မဟာဗျူဟာ

(၂၀၁၇-၂၀၁၉)



နယ်စပ်ဒေသ ကူညီပေးရေး ညွှန်ပေါင်းအဖွဲ့ (TBC) ၏ မဟာဗျူဟာ (၂၀၁၇-၂၀၁၉)

၁။ မဟာဗျူဟာ

ဤ TBC အဖွဲ့၏ မဟာဗျူဟာသည် (၂၀၁၇) နှင့် (၂၀၁၉) ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ဒုက္ခသည်များ မိမိဆန္ဒ အလျောက် နေရပ်ပြန်ရေးနှင့် လူ့အဖွဲ့အစည်း အတွင်းသို့ ပြန်လည်ပေါင်းစည်း နေထိုင်ရေးတို့အတွက် ကူညီထောက်ပံ့ ရန် အလေးထားပါသည်။ တချိန်တည်းမှာပင် ဤမဟာဗျူဟာက ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်းများအတွင်း ဝန်ဆောင်မှုလုပ်ငန်းများကို စုစည်းအားကောင်းစေရေး နှင့် နောက်ဆုံး TBC အဖွဲ့ကိုယ်တိုင် ပိတ်သိမ်းရေးကိစ္စ တို့ကို လည်း ဖြေရှင်းသွားမည် ဖြစ်ပါသည်။ ဒုက္ခသည်စခန်း အများစုကို ဖျက်သိမ်းအပြီး၊ တနှစ် သို့ မဟုတ် နှစ်နှစ်အကြာမှာ TBC အဖွဲ့ကို ပိတ်သိမ်းရန် အစီအစဉ် ရှိပါသည်။

TBC အဖွဲ့သည် (၁၉၈၄) ခုနှစ်က စတင်၍ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း စစ်ပွဲမှ ထွက်ပြေးတိမ်းရှောင်လာခဲ့သူများ၏ အခြေခံအခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ပေးရေးနှင့် ကူညီထောက်ပံ့ရေး လိုအပ်ချက်အရ ပေါ်ပေါက်လာခဲ့ ခြင်း ဖြစ်ပြီး၊ ဤဒုက္ခသည်များအရေးကို ဖြေရှင်းပြီးသည် အထိ တည်ရှိနေခဲ့ ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ အရှေ့ တောင်ပိုင်းမှ ပြည်ပရောက် ဒုက္ခသည်များ (refugees) နှင့် ပြည်တွင်း ဒုက္ခသည်များ (IDPs) နေရပ်ပြန်ရေးနှင့် ဆယ်စုနှစ်ပေါင်းများစွာ စစ်ပွဲပဋိပက္ခ ဒဏ်သင့်ခဲ့သော နယ်ခံ ကျေးရွာများ၏ အသွင် ကူးပြောင်းကာလ ပြန်လည် ထူထောင်ရေးတို့အတွက် ကူညီထောက်ပံ့ရန်အလို့ငှာ TBC အဖွဲ့ သည် (၂၀၁၃) ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းမှာ လည်း ရုံးဖွင့်လှစ်ခဲ့ပါသည်။

ပြည်ပရောက် ဒုက္ခသည်များနှင့် ပြည်တွင်းဒုက္ခသည်များအပြင်၊ ၎င်းတို့ ပြန်လည်အခြေချနိုင်ဖွယ်ရှိသည့် အိမ်ရှင် ကျေးရွာလူထုများ၏ အခွင့်အရေးနှင့် ပြဿနာများကို TBC အဖွဲ့၏ တာဝန်၊ မျှော်မှန်းချက်၊ တန်ဖိုးထားမှုများနှင့်အညီ ထည့်သွင်းစဉ်းစား ဆောင်ရွက်နေပါသည်။ လာမည်နှစ်များတွင် TBC အဖွဲ့သည် ထိုင်းနိုင်ငံမှ ဒုက္ခသည်များ နေရပ် ပြန်ပြီး၊ ပြန်လည်ပေါင်းစည်း နေထိုင်သည်အထိ၊ ကျေးရွာများ၊ ကျေးရွာလူကြီးများ၊ ကျေးရွာလူထုများ၊ အထူးသဖြင့် အားနည်းထိခိုက်နိုင်ခြေ အများဆုံး အုပ်စုများ (ကလေးများ၊ အမျိုးသမီးများ၊ လူနည်းစု လူမျိုးများ/လူနည်းစု ဘာသာ ရေး အုပ်စုများ) နှင့် ဆက်လက် လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂။ ထိုင်း-မြန်မာနယ်စပ်တွင် မိမိတို့ လုပ်ငန်းဆောင်ရွက်ရာ နောက်ခံအခြေအနေ

နှစ်အနည်းငယ်အတွင်းမှာ မြန်မာနိုင်ငံတွင်း အခြေအနေနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ၏ အခြေအနေ မှာ အချို့ကဏ္ဍများတွင် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

သုံးနှစ်ကြာ စေ့စပ်ဆွေးနွေးပွဲများလုပ်ပြီးနောက်၊ မြန်မာအစိုးရနှင့် ကေအင်ယူ (ကရင်အမျိုးသားအစည်းအရုံး- KNU) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) (၈) ဖွဲ့တို့က (၂၀၁၅) ခုနှစ် အောက်တိုဘာလတွင် တနိုင်ငံလုံး ပစ်ခိုက် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ (၂၀၁၅) ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရရှိခဲ့ရာ၊ ၎င်းတို့ညှိနှိုင်းဆွေးနွေး

ရန် အခွင့်အာဏာပိုကောင်းလာခဲ့ပြီး၊ မြန်မာတပ်မတော်နှင့် အာဏာခွဲဝေသည့် အစိုးရ (power-sharing government) အဖြစ် စတင်ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့သည်။ မြန်မာတပ်မတော်က ကာကွယ်ရေး၊ နယ်စပ်ရေးရာနှင့် ပြည်ထဲရေး ဝန်ကြီးဌာနများ၏ အုပ်ချုပ်ရေးအာဏာကို ဆက်လက် ထိန်းသိမ်းထားသည်။ ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးဌာန ဝန်ထမ်းများကို ခန့်အပ်နိုင်သည့် အထွေထွေအုပ်ချုပ်ရေးဌာန အပါအဝင် ဖြစ်သည်။ (၂၀၁၆) ခုနှစ်၊ မတ်လတွင် လွှတ်တော်က နှစ်ပေါင်း (၅၀) အတွင်း ပထမဦးဆုံး အရပ်သား အစိုးရကို ရွေးချယ် တင်မြှောက်ခဲ့သည်။ ထို့အပြင် အစိုးရသစ်က နိုင်ငံတော် အတိုင်ပင်ခံ ရာထူးကို ဒေါ်အောင်ဆန်းစုကြည်အတွက် ဖန်တီးပေးနိုင်ခဲ့ပြီး၊ ၎င်းရာထူးအရ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုပါ ခေါင်းဆောင်အဖြစ် ဦးဆောင်ပါဝင်နိုင်သည်။ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ လုံခြုံရေး ကဏ္ဍပြုပြင်ပြောင်းလဲရေး၊ ဗဟိုချုပ်ကိုင်မှု အာဏာ လျှော့ချရေး/ ဖက်ဒရယ်စနစ် တည်ထောင်ရေးကိစ္စများသည် ငြိမ်းချမ်းရေးဖြစ်စဉ်၏ အခြေခံအချက်များအဖြစ် တွေ့ရပြီး၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးပြီးသော အဖွဲ့များနှင့် ရေးထိုးခြင်း မရှိသေးသော အဖွဲ့များ ပါဝင်လာနိုင်စေရေးကိစ္စမှာ စေ့စပ်ဆွေးနွေးပွဲများအတွက် အခရာအချက် ဖြစ်လာသည်။ အရပ်ဘက်အဖွဲ့အစည်းများကလည်း အရေးကြီးသော စီမံကိန်းများနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရရှိရန် ကြိုးစားနေကြသည်။

ဒုက္ခသည်များသည် ယာယီ အပစ်ရပ်စဲရေး လုပ်ထားသော နေရာဒေသများသို့ ပြန်သွားဖွယ်ရှိသော်လည်း ၎င်းနေရာဒေသများတွင် ငြိမ်းချမ်းရေး သဘောတူညီချက် တစ်စုံတရာ အစိုးရမရသေးချေ။

ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရက အဆင်သင့်ဖြစ်ကြောင်း ပြသသည်အထိ စောင့်ပြီးမှသာ ဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စကို စတင်မည်ဟု ထိုင်းအစိုးရက အလေးထား ပြောကြားခဲ့သည်။ နှစ်နိုင်ငံ တပ်မတော်များက ဒုက္ခသည်များ ပြန်ပို့ရေး ကိစ္စကို ဆက်လက်ဆွေးနွေးနေကြစဉ်မှာပင်၊ ပုဂ္ဂလိကကဏ္ဍက စီးပွားရေးဖွံ့ဖြိုးစေလာရေးအတွက် ဆက်လက် နေရာရယူ၍ လုံးပန်းနေကြသည်။ အထူးစီးပွားရေးဇုန်များနှင့် စက်မှုဇုန်များ၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်း နှင့် ခရီးသွားလုပ်ငန်းတို့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတို့ကို မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသများတွင် အထင်အရှား တွေ့မြင်နေရပါသည်။ အခြားအကြောင်းများအပြင် ပုံမှန် စီးပွားရေး ဆက်ဆံမှုမှာ ဤသို့တိုးတက်လာခြင်းကြောင့် ဒုက္ခသည်အရေး ဖြေရှင်းရေးမှာ ဖိအားပိုလာဖွယ် ရှိသည်။

၃။ မဟာဗျူဟာမြောက် ဦးတည်ချက်များ

TBC အဖွဲ့က မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းနှင့်၊ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းများရှိ နောက်ဆုံး အဆင့်လုပ်ငန်းဆီ ဦးတည် ဆောင်ရွက်နေသည်ဖြစ်ရာ ဒုက္ခသည် စခန်းများမှာ စတင်ခဲ့သော အစီအစဉ်များနှင့် လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ကျေးရွာများတွင် ကိစ္စရပ်အမျိုးမျိုး၊ လိုအပ်ချက် အမျိုးမျိုး၊ အခွင့်အရေး အမျိုးမျိုးတို့ကို ဖြေရှင်းပေးနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားဖွယ် ရှိပါသည်။

အထက်မှာ ဆိုခဲ့သည့်အတိုင်းပင်၊ TBC အဖွဲ့က လူသားချင်းစာနာမှု လုပ်ငန်းဆိုင်ရာ နိုင်ငံတကာ စံချိန်များကို ပြည့်မီရန် ကြိုးစားဆောင်ရွက်နေသည် ဖြစ်ရာ၊ ၎င်းအစီအစဉ်အားလုံးသည် လူတစ်ဦးချင်းနှင့် လူမှုအဖွဲ့အစည်းများ၏ အခွင့်အရေးများကို အဓိကသော့ချက်အဖြစ် အလေးထားပါသည်။ ထို့ကြောင့် အောက်ပါကိစ္စရပ်များကို အလေးထားပါသည်။

- အစားအစာ ရရှိခွင့်။ ။ ဤအတွက် ပြည်ပရောက် ဒုက္ခသည်များနှင့် ပြည်တွင်းဒုက္ခသည်များ အဖို့ အာဟာရ ရှိသော အစားအစာများကို ခွဲတမ်းရိက္ခာ ထုတ်ပေးခြင်းဖြင့်ဖြစ်စေ၊ ငွေသားလွှဲပြောင်းပေးခြင်း ဖြင့် ဖြစ်စေ၊

ကိုယ့်ထူကိုယ်ထ လုပ်ဆောင်ချက်များဖြင့် စိုက်ပျိုးထုတ်ကုန် တိုးတက်လာစေခြင်းဖြင့် ဖြစ်စေ၊ ထို့အပြင် အစားအစာ နှင့်သက်ဆိုင်သော TBC အဖွဲ့၏ ပညာပေးလုပ်ငန်းများဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော နေ့စဉ် အစားအစာ စားသုံးမှု အလေ့အကျင့်များကို မြှင့်တင်ပေးခြင်း၊ ထို့ပြင် ကလေးကျန်းမာရေးနှင့် အာဟာရကို အပြည့်အဝ ဂရုစိုက်ခြင်းဖြင့် ဆောင်ရွက်သွားမည်။

အောက်ပါအချက်တို့ကို အများလက်ခံအောင်ဆောင်ရွက်ခြင်း

- ကျား- မ တန်းတူညီမျှရေးကို အရေးထားခြင်း။ ။ ဤအတွက် ကျား-မကွဲပြားမှုနှင့် ပတ်သက်သည့် ရှုပ်ထွေးပွေလီသော ယဉ်ကျေးမှုဆိုင်ရာ ပြောင်းလဲနေသည့် အကြောင်းချင်းရာများကို သေချာသိရှိနားလည်မှုဖြင့် လုပ်ငန်းများကို သေချာ ဆောင်ရွက်ခြင်း။
- လူမှုရေးအရ အင်အားစုအားလုံး ပါဝင်နိုင်မှု ။ ။ ဤအတွက် ထိခိုက်နစ်နာဖွယ်အရှိဆုံး သူများကို ဦးစားပေး ကရုစိုက်လျက်၊ လူမှုစည်းလုံးညီညွတ်မှုကို မြှင့်တင်ပေးခြင်း၊ ထိခိုက်နစ်နာဖွယ် ရှိသည့် အားနွဲ့သော လူမှု အုပ်စုဝင်များ အားလုံးကို ကူညီဖေးမရန် လိုအပ်ကြောင်း အသိအမှတ်ပြု၍ အလေးထားဆောင်ရွက်ခြင်း။
- တရားမျှတမှု ။ ။ ဤအတွက် လူမှုအဖွဲ့အစည်းမှာ ပါဝင်ပတ်သက်နေသည့် အရေးပါသော အင်အားစုများ (stakeholders) နှင့် စနစ်များအားလုံးတွင် သေချာဆောင်ရွက်၍ နိုင်ငံသား အခွင့်အရေး၊ လူမှု အခွင့်အရေး၊ စီးပွားရေး အခွင့်အရေးများနှင့် နိုင်ငံရေး အခွင့်အရေးများကို လေးစားလိုက်နာ မြှင့်တင်ခြင်းနှင့် အများပြည်သူတို့အဖို့ ဤအခွင့်အရေးများကို ရရှိ ကျင့်သုံးနိုင်စေခြင်း။
- သဘာဝပတ်ဝန်းကျင် အရေး သိမြင်မှု ။ ။ ဤအတွက် TBC အဖွဲ့က ထောက်ပံ့ပေးနေသော လုပ်ငန်းအားလုံးသည် အသေးစားနှင့် အကြီးစား သဘာဝ ပတ်ဝန်းကျင်အပေါ် ထိခိုက်သက်ရောက်နိုင်မှုအပေါ် သဘောပေါက် သိမြင်၍ နှင့် သဘာဝ အရင်းအမြစ်များကို တာဝန်သိစိတ်ဖြင့် စီမံခန့်ခွဲရမည်ဖြစ်ကြောင်း နားလည်မှုကို မြှင့်တင်ပေးခြင်း။
- တာဝန်ယူ တာဝန်ခံမှု ။ ။ ဤအတွက် TBC အဖွဲ့နှင့် ပူးတွဲ၍ အစီအစဉ်ဖော်ဆောင်နေသော မိတ်ဖက်အဖွဲ့များသည် အရေးပါသည့် အင်အားစု ပါဝင်ပတ်သက်သူများ၊ အထူးသဖြင့် ပြည်ပရောက် ဒုက္ခသည်များနှင့် ပြည်တွင်း ဒုက္ခသည်များ၊ စစ်ဒဏ်သင့် ကျေးရွာများ၊ အလှူရှင်များ၊ ထိုင်းအစိုးရ နှင့် မြန်မာအစိုးရ၊ ညွန့်ပေါင်း အဖွဲ့ဝင် အဖွဲ့အစည်းများအပေါ်တွင် တာဝန်ယူ တာဝန်ခံရမည်ဟူသော အချက်ကို အသိအမှတ်ပြုခြင်း။

၃။ ၁။ ဆန္ဒအလျောက် နေရပ်ပြန်ရေး၊ ပြန်လည် အခြေချရေး နှင့် ပြန်လည်ပေါင်းစည်း နေထိုင်ရေး ဖြစ်စဉ်များကို အစီအစဉ် ရေးဆွဲကြရာတွင် ဒုက္ခသည် လူမှုအုပ်စုများ နှင့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်နိုင်ခြင်း

တိုး၍ များပြားလာနေသည့် ၁) ရပ်ရွာကဆောင်ရွက်သော ပြန်လည် အခြေချရေး ဖြစ်စဉ်များ၊ ၂) အထွေထွေသော ဆွေးနွေးပွဲစင်မြင့်များတွင် ရပ်ရွာလူထုများ၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုခွင့်ကို အားပေးရန် အလို့ငှာ မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းများ (CSO) ၏ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုစွမ်းရည်များ ဆက်လက် အားကောင်း စေရန် TBC အဖွဲ့က (၂၀၁၇-၂၀၁၉) ခုနှစ်အတွင်း ထောက်ပံ့ပေးမှုများ ဆက်လက်လုပ်သွားမည် ဖြစ်ပါသည်။ အောက် ပါ လုပ်ဆောင်ချက်များကို လုပ်ဆောင်ခြင်းအားဖြင့် တာဝန်ရှိသူများအနေနှင့် နေရပ်ပြန်သူများ၊ လက်ခံဖွယ်ရှိသည့် အိမ်ရှင်ကျေးရွာများ၏ အခွင့်အရေးများ၊ ပြဿနာများနှင့် လိုအပ်ချက်များကို ပို၍ ကောင်းမွန်စွာ

ဖြေရှင်းပေးနိုင်ရေးအတွက် TBC အဖွဲ့က ဒုက္ခသည်စခန်းများနှင့် မြန်မာနိုင်ငံတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ဆက်လက်၍ လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

- အရပ်ဘက် အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဆိုင်ရာ၊ လုပ်ငန်းလုပ်ဆောင်ချက် ဆိုင်ရာနှင့် စီမံကိန်းဆိုင်ရာ စီမံခန့်ခွဲမှု စွမ်းရည်များကို မြှင့်တင်ပေးခြင်း။
- ပြည်ပရောက် ဒုက္ခသည်များ၊ ပြည်တွင်း ဒုက္ခသည် (IDP) များနှင့် နယ်ခံကျေးရွာ၏ ခေါင်းဆောင်များက (၁) အုပ်စုလိုက် အခြေချရန် ဖြစ်နိုင်ဖွယ်နေရာများကို "သွားရောက်၊ ကြည့်ရှု" အစီအစဉ် ကာလအတွင်းမှာ ဘက်ပေါင်းစုံ အကဲဖြတ်ချက်များ လုပ်ဆောင်ခြင်း၊ (၂) အုပ်စုလိုက် ပြန်လည်အခြေချခြင်းအတွက် အစီအစဉ်ရေးဆွဲရေးတွင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသရှိ နယ်မြေအာဏာပိုင်များ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ထိတွေ့ ဆက်ဆံမှုများ ပြုခြင်း။
- ပြန်သွားပြီး၊ အခြေချနေထိုင်ဖွယ်ရှိသည့် နယ်မြေများ၏ အခြေအနေအပေါ် အကဲဖြတ်ချက်များကို နယ်မြေသုံး ဘာသာစကားဖြင့် ဒုက္ခသည် လူမှုအုပ်စုဝင်များအားလုံးသို့ ဖြန့်ဝေခြင်း။
- ပြန်သွားဖွယ်ရှိသည့် နယ်မြေများအကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်အကြောင်းနှင့် ပတ်သက်၍ ဒုက္ခသည်များအဖို့ ခိုင်လုံသော သတင်းအချက်အလက်များ ရရှိစေပြီး၊ မြန်မာနိုင်ငံသို့ ပြန်ရေးတွင် တစ်ဦးချင်း လွတ်လပ်စွာ ဆုံးဖြတ်ရန် အခွင့်အလမ်းများပေးခြင်း။
- ပြည်ပရောက် ဒုက္ခသည်များ/ ပြည်တွင်း ဒုက္ခသည် (IDP)အတွက် အစီအစဉ်ရေးဆွဲခြင်းကို ပိုမိုနက်ရှိုင်းစွာ နားလည် သဘောပေါက်ရန်အတွက် သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများထံ အရေးဆို တင်ပြမှုကို အထောက်အကူ ပြုပေးခြင်း။ (ဥပမာ- နယ်မြေအာဏာပိုင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAG) များ စသည်တို့ဖြစ်သည်။)
- နေရပ်ပြန်ရေးနှင့် ပြန်လည် ပေါင်းစည်းနေထိုင်ရေးကိစ္စများအတွက် အစီအစဉ်များကို ရှေ့နောက်ညီညွတ်စွာ နှင့် ပြည်စုံစွာ ရေးဆွဲနိုင်ရန် အခြားသော အရေးပါသည့် အင်အားစု ပါဝင်ပတ်သက်သူ (stakeholders) အားလုံးတို့အား TBC အဖွဲ့က စည်းရုံးတိုက်တွန်းခြင်း ပြုပါမည်။ အကြောင်းမှာ မိသားစုများ စတင်ရွှေ့ပြောင်း အခြေချလာသည်နှင့် တပြိုင်နက် ၎င်းကိစ္စများသည် တဖြည်းဖြည်း ပြောင်းလဲမှု ရှိလာသောကြောင့် ဖြစ်ပါသည်။

၃။၂။ ဒုက္ခသည်များနှင့် နယ်ခံ အိမ်ရှင်ကျေးရွာများ၏ ရိက္ခာလုံခြုံရေးနှင့် ရေရှည်တည်တံ့သည့် အသက်မွေးဝမ်းကျောင်းမှုကို အားကောင်းအောင် ဆောင်ရွက်ပေးခြင်း

အသက်မွေးဝမ်းကျောင်းလုပ်ငန်း အစီအစဉ်ရေးဆွဲခြင်း၏ ရည်ရွယ်ချက်က ကြားကာလ ပြန်လည်ထူထောင်ရေးအဆင့်တွင် အောင်မြင်စွာ နေရပ်ပြန်ရေး နှင့် ပြန်လည်ပေါင်းစည်း နေထိုင်ရေးကို အထောက်အကူပြုပေးရန် ရည်ရွယ်ပါသည်။

TBC အဖွဲ့က ဒုက္ခသည်များ (ပြည်ပရောက်/နှင့် ပြည်တွင်း) နှင့် ဝေးလံခေါင်ဖျား ကျေးရွာများထဲတွင် တန်းတူညီမျှမှု ရှိစေပြီး၊ ရေရှည်လည်း တည်တံ့နိုင်သော သဘာဝ အရင်းအမြစ် စီမံခန့်ခွဲမှုကို မြှင့်တင်ပေးခြင်း၊ စိုက်ပျိုးထုတ်လုပ်မှု နိုင်စွမ်းကို မြှင့်တင်ပေးခြင်း၊ အာဟာရဆိုင်ရာ အသိအမြင် မြှင့်တင်ပေးခြင်းအားဖြင့် ရေရှည်တည်တံ့မှုကို ဆက်လက်အားပေးသွားမည် ဖြစ်ပါသည်။ ရိက္ခာလုံခြုံမှုကို အားကောင်းအောင် ဆောင်ရွက်ပေးရေးနှင့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများကို မြှင့်တင်ရေး လုပ်ဆောင်ချက်များတွင် အောက်ပါကိစ္စများ ပါဝင်မည်ဖြစ်သည်။

- ပြည်ပမှ ပြန်လာသော ဒုက္ခသည်များ၊ ပြန်လည် အခြေချနေထိုင်သော ပြည်တွင်း ဒုက္ခသည်များနှင့် မြန်မာ

- နိုင်ငံရှိ နယ်ခံအိမ်ရှင် ကျေးရွာများ၏ ပူးတွဲ အစီအစဉ်များကို မြှင့်တင်ပေးခြင်း။
- ဓလေ့ထုံးတမ်းအရ မြေယာလုပ်ကိုင် အသုံးပြုသူများ နှင့် ဒုက္ခသည် အုပ်စုဝင်များအား မြေယာ လုပ်ကိုင်ခွင့် နှင့် မြေယာပြန်လည်ရရှိခွင့် တောင်းဆိုနိုင်ရန် အားပေးကူညီခြင်း။
- သစ်တောနှင့် ရေ စီမံအုပ်ချုပ်မှုဆိုင်ရာ (အခွင့်အရေး အခြေခံသော ချဉ်းကပ်နည်း) အသိအမြင်များကို မြန်မာအစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAO) ၊ ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းရှင်များနှင့် အရပ်ဘက် အဖွဲ့အစည်းများထဲတွင် မြှင့်တင်ပေးခြင်း။
- အသေးစား တောင်သူလယ်သမားများနှင့် နေရပ်ပြန်သူများ၏ ထုတ်လုပ်မှု တိုးတက်ရေးကို စွန့်လွှတ်ခြေများ ပြန်လည်ဖော်ထုတ်ခြင်းအားဖြင့် အထောက်အကူပြုပေးခြင်း။
- ပဋိပက္ခ နောက်ပိုင်းမှာ ပေါ်လာသော ပြန်လည်အခြေချ နယ်မြေများနှင့် ကျေးရွာများတွင် သန့်ရှင်းသော ရေ နှင့် မိလ္လာသန့်ရှင်းရေး အဆောက်အအုံများ ရရှိစေခြင်း။
- ဒုက္ခသည်စခန်းများနှင့် ပြန်သွားဖွယ်ရှိသော နယ်မြေများတွင် သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုကို မြှင့်တင်နေ ရင်း ပြန်လည်အခြေချသော နယ်မြေများတွင် သဘာဝ ပတ်ဝန်းကျင် လုံခြုံရေးနှင့် ရေရှည်တည်တံ့ရေး ကိစ္စ များကို သိမြင်စေခြင်း။
- အသက်မွေးဝမ်းကျောင်း လုပ်ငန်းကော်မတီများက မိမိတို့ စခန်းများတွင် အသက်မွေးကျောင်းမှုနှင့် ရိက္ခာ လုံခြုံရေး လုပ်ဆောင်ချက်များကို ချမှတ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း ပြုပြီး၊ အသက်မွေးဝမ်းကျောင်း ကိစ္စ ရပ်များကို နေရပ်ပြန်ရေး အစီအစဉ်ထဲတွင် ထည့်သွင်းခြင်း။

ပြန်သွားသော နယ်မြေဒေသများတွင် သဘာဝ အရင်းအမြစ်များ ရရှိရေးအတွက် ပြိုင်ဆိုင်မှုများ တိုးများလာမည် ဖြစ်ပြီး၊ ပြန်သွားသူ အချို့အဖို့ ဤအချက်ကြောင့် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ရှာဖွေ ရေးနှင့် ရိက္ခာလုံခြုံရေးတို့ကို မလုပ်ဆောင်နိုင်သည့် အဖြစ်သို့ ရောက်ကောင်း ရောက်ရှိစေနိုင်သည်။

၃။ ၃။ ဒုက္ခသည် အုပ်စုများ၏ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း

TBC အဖွဲ့က ထိခိုက်နစ်နာနိုင်ဖွယ် အရှိဆုံး ဒုက္ခသည်မိသားစုများ၏ အခြေခံ ရိက္ခာနှင့် နေရာထိုင်ခင်း လိုအပ်ချက် များကို ဖြည့်ဆည်းပေးခြင်းအားဖြင့်၊ ၎င်းတို့အား ဆက်လက် ကူညီထောက်ပံ့သွားမည် ဖြစ်ပါသည်။ ဖြစ်နိုင်သော နေရာများတွင် ပစ္စည်းအစား၊ ငွေသားကို ထောက်ပံ့ပေးမည် ဖြစ်သည်။ TBC အဖွဲ့က စခန်းများထဲရှိ ဒုက္ခသည်များအဖို့ ဂုဏ်သိက္ခာ ရှိသော နေထိုင်မှုအဆင့်အတန်းဖြင့် ဆက်လက်နေထိုင်နေရေးအတွက် လိုအပ်သော ရိက္ခာနှင့် နေရာ ထိုင်ခင်းများကို အဓိက ထောက်ပံ့ပေးသူအဖြစ် ဆက်လက် လုပ်ဆောင်သွားမည်။ TBC အဖွဲ့သည် အောက်ပါ လုပ် ဆောင်ချက်များကို ဆက်လက်လုပ်ဆောင်သွားမည်။

- ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းများရှိ ဒုက္ခသည်များအဖို့ အာဟာရပြည့်သော ရိက္ခာနှင့် နေရာထိုင်ခင်း အလုံ အလောက် ရရှိစေခြင်း၊ ထိခိုက်နစ်နာဖွယ် အရှိဆုံးသူများအတွက် အပိုဆောင်းထောက်ပံ့ခြင်း။
- ဒုက္ခသည် စခန်းများနှင့် မြန်မာနိုင်ငံထဲတွင် အာဟာရ အသိအမြင်ဆိုင်ရာ လှုပ်ရှားမှုကို တိုးမြှင့် ဆောင်ရွက် ခြင်း။
- ဒုက္ခသည် စခန်းများအတွက် နေရာထိုင်ခင်းနှင့် ရိက္ခာထောက်ပံ့မှုဆိုင်ရာ နည်းလမ်းသစ်များကို ဆက်လက် မွမ်းမံခြင်း။
- အိမ်ဆောက်ပစ္စည်းများကို အလေအလွင့်နည်းအောင် စီမံခန့်ခွဲခြင်းနှင့် မလိုအပ်တော့လျှင် ဖျက်သိမ်းခြင်း။
- မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဝေးလံခေါင်ဖျား ကျေးရွာများအဖို့ ပဋိပက္ခ၊ အိုးအိမ်အခြေပျက်မှုနှင့် သဘာဝ ဘေးများကြောင့် ဖြစ်ပွားသော အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အဟန့်အတားများကို ရင်ဆိုင်ဖြေရှင်း ရာတွင် အရေးပေါ် အကူအညီ ရရှိစေခြင်း။
- အုပ်စုလိုက်ပြန်ခြင်းနှင့် ပြန်လည်အခြေချနေထိုင်ခြင်းအတွက် ပြန်လည်ပေါင်းစည်းနေထိုင်မှုဆိုင်ရာ ကနဦး

အထောက်အပံ့များကို ရရှိစေခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ ရောက်ရန်ခက်ခဲသော နယ်မြေဒေသများတွင် နယ်ခံ အရပ်ဘက်အဖွဲ့အစည်းများ၏ ထောက်ပံ့ပေးခြင်းကို အထူးအလေးထားခြင်း။

၃။ ၄။ ဒုက္ခသည် စခန်းများနှင့် ပြန်သွားသော နယ်မြေဒေသများတွင် ကာကွယ်စောင့်ရှောက်မှုကို မြှင့်တင်ပေးခြင်း။

TBC အဖွဲ့က မိမိဆန္ဒအလျောက် ဘေးကင်းစွာ နေရပ်ပြန်ခြင်းကို အလေးထား အားပေးပါသည်။ TBC အဖွဲ့၏ အမြင်အရဆိုလျှင်၊ ဘေးကင်းမှုတွင် လက်နက်ကိုင် ပဋိပက္ခနှင့် မြေမြှုပ်ခိုင်းဘေးမှ လုံခြုံခြင်းတို့အပြင်၊ အခြေခံ လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ပေးမှုနှင့် တရားမျှတမှုအတွက် ပြန်လည်ကုစားခွင့် ရရှိခြင်းအထိ အမျိုးမျိုး အကျိုးဝင်ပါသည်။ TBC အဖွဲ့သည် မြန်မာနိုင်ငံသို့ ပြန်လာသူများအပြင်၊ ထိုင်းနိုင်ငံ စခန်းများထဲမှာ ကျန်ရှိနေသူများ အတွက်ပါ ကာကွယ်စောင့်ရှောက်ပေးသော ပတ်ဝန်းကျင်တစ်ရပ် ရှိစေမည်ဖြစ်ပြီး၊ ဘေးကင်းမှု၊ တစ်ဦးချင်း နှင့် စုပေါင်း အခွင့်အရေးများ၊ တရားမျှတမှုတို့ကို မြှင့်တင်ပေးမည်။ ဤအတွက် အောက်ပါ လုပ်ဆောင်ချက်များကို လုပ်ဆောင်ပါမည်။

- (အထူးသဖြင့် အမျိုးသမီးများနှင့် အခြားသော ဖယ်ကျဉ်ထားခံရသည့် အုပ်စုများအတွက်) အခြေခံ လူ့အခွင့်အရေးနှင့် ပတ်သက်၍ အသိအမြင် မြှင့်တင်ပေးခြင်းအားဖြင့် လူမှုရေး စည်းလုံးညီညွတ်မှုကို မြှင့်တင်ပေးခြင်း။
- ရေရှည်စစ်ပွဲနှင့် အိုးအိမ်အခြေပျက်မှုများ၏ ဒဏ်သင့်ခြင်းခံရသော လူမှုအဖွဲ့အစည်းများ၏ ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ဆောင်ချက်များတွင် လူထုပါဝင်ဆောင်ရွက်မှု ပိုမိုမြင့်မားလာစေခြင်း။
- အရပ်သားများအား ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့များကို ထောက်ပံ့ကာ၊ အုပ်စုလိုက် ပြန်လည်အခြေချနေထိုင်ရာ နယ်မြေဒေသများတွင် ကာကွယ်စောင့်ရှောက်ပေးမှု အကဲဖြတ်ချက်များကို အလေးထား ပြုလုပ်ခြင်း။
- ဝေးလံခေါင်ဖျား ကျေးရွာများ၊ ပြည်တွင်းဒုက္ခသည် ကျေးရွာများအဖို့ လူမှုကာကွယ် စောင့်ရှောက်ရေး အဖွဲ့များသို့ ပိုမို အလှမ်းမီအောင် ဆောင်ရွက်ပေးခြင်း၊ ပံ့ပိုးအားပေးခြင်း။
- ဒုက္ခသည်စခန်းများ ကာကွယ်စောင့်ရှောက်ရေး၊ လုံခြုံရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဒုက္ခသည်များ၏ ဦးဆောင်နိုင်စွမ်းနှင့် အရင်းအမြစ် ရရှိနိုင်စွမ်းကို မြှင့်တင်ပေးခြင်း။
- ကာကွယ်စောင့်ရှောက်ရေးနှင့် လုံခြုံရေးပြဿနာများ ဖြေရှင်းရန်အပြင်၊ စခန်းများအတွင်းနှင့် ပြန်သွား၊ အခြေချ နေထိုင်ရာနယ်မြေဒေသများအတွင်း အငြင်းပွားမှု ဖြေရှင်းနည်း၊ တရားစီရင်ရေးဌာနများသို့ လွှဲပြောင်းပေးနည်းများကို ပိုမို တိုးတက်ကောင်းမွန်စေရန် TBC အဖွဲ့က ညွှန်ပေါင်းအဖွဲ့ဝင် အဖွဲ့အစည်းများ၊ အဓိကကျသော အေဂျင်စီ အဖွဲ့များ၊ နယ်ခံကျေးရွာများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။
- အလုပ်သမားများအကြောင်း၊ ဘေးကင်းစွာပြည်ပသို့ ထွက်ခွာမှုအကြောင်း၊ လူမှောင်ခိုကူးမှုအကြောင်း သတင်း အချက်အလက်များကို စခန်းများနှင့် ပြန်သွားရာ နေရာဒေသများတွင် ရရှိနိုင်စေခြင်း။

ဒုက္ခသည်များ နေရပ်ပြန်ခြင်းလုပ်ငန်းက တာရှည်နေသည့်အခါ၊ TBC အဖွဲ့၏ အရင်းအမြစ်များနှင့် တာဝန်ယူနိုင်မှုများကလည်း ယုတ်လျော့သွားခဲ့လျှင်၊ ထိုင်းနိုင်ငံရှိ စခန်းများထဲမှာ ဆက်လက်ရှိနေသော ဒုက္ခသည်များ၏ ဘေးကင်းမှု နှင့် လုံခြုံမှု ယုတ်လျော့သွားဖွယ် ရှိပါသည်။

၃။ ၅။ တာဝန်ကျေလျက် ထွက်ခွာခြင်း။ ။ TBC အဖွဲ့ကို ပိတ်သိမ်းပြီး နောက်ပိုင်းတွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူများနှင့် ပဋိပက္ခ ဒဏ်သင့်သူများအတွက် လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများက ကယ်ဆယ်ရေး အစီအစဉ်များ ချမှတ်ခြင်းနှင့် ထိန်းသိမ်းခြင်း

စခန်းလူဦးရေ ယုတ်လျော့သွားပြီး၊ စခန်းတွင်း ဝန်ဆောင်မှုလုပ်ငန်းများ ပေါင်းစုစည်းလိုက်သည့်အခါ TBC အဖွဲ့က၊ စခန်းခေါင်းဆောင်မှုနှင့် စီမံအုပ်ချုပ်မှုတို့ကို ဒုက္ခသည်ခေါင်းဆောင်များ အပါအဝင်၊ သဘောတူထားသော တာဝန်ရှိသူများထံသို့ တဖြည်းဖြည်း လွှဲပြောင်းပေးရာမှ နောက်ဆုံးမှာ အပြည့်အဝ လွှဲပြောင်းပေးခြင်းအားဖြင့်၊ ဒုက္ခသည်များ၏ ဘေးကင်းရေး၊ သာယာဝပြောမှု နှင့် ကိုယ်ထူကိုယ်ထ ရပ်တည်နိုင်ရေးတို့ကို ကြိုးစားမြှင့်တင်သွားမည် ဖြစ်ပါသည်။ ထိုင်းအစိုးရ၊ UNHCR နှင့် အခြား ပါဝင်ပတ်သက်သူများက စခန်းတစ်ခုချင်း၏ ပိတ်သိမ်းမှု အစီအစဉ်ကို ချမှတ်မည် ဖြစ်ပြီး၊ အချို့စခန်းများ ဆက်လက် တည်ရှိနေနိုင်ပါသည်။ TBC အဖွဲ့သည် စခန်းအားလုံးမှနေ၍ တပြိုင်တည်း ထွက်ခွာမည် မဟုတ်ပါ။ လက်ကျန်လူဦးရေ (အနည်းဆုံး ၂၀,၀၀၀) ဆက်လက်ရှိနေမည် ဖြစ်ပြီး၊ ဝန်ဆောင်မှုများကို လိုအပ်ပါလိမ့်မည်။ နောက်ဆုံး၌ စခန်းအားလုံးရှိ နေအိမ်များ၊ TBC ၏ သိုလှောင်ရုံများ နှင့် စခန်းအဆောက်အအုံများကို TBC အဖွဲ့က တာဝန်ယူပြီး၊ ဖျက်သိမ်းမည် ဖြစ်ပါသည်။

TBC အဖွဲ့သည် မြန်မာနိုင်ငံသို့ ဒုက္ခသည် အများစုကြီး ပြန်သွားပြီးနောက်တွင် ပိတ်သိမ်းမည့် အဖွဲ့အစည်း ဖြစ်သော်လည်း၊ အချို့လုပ်ငန်းများကို ဆက်လုပ်ရန် လိုအပ်ပါလိမ့် မည်။ TBC အဖွဲ့သည် အောက်ပါလုပ်ငန်းများ ထမြောက်အောင် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်သည်။

- မြန်မာနိုင်ငံသို့ မပြန်သော၊ သို့မဟုတ် မပြန်နိုင်သော ဒုက္ခသည်များအတွက် ထောက်ပံ့ပစ္စည်းများ ဆက်လက် ပို့ဆောင်ရေးအတွက် ညွှန်ပေါင်းအဖွဲ့ဝင် အဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများအား နေရာချထားခြင်း။
- သတင်းအချက်အလက်များ ဖလှယ်ခြင်း နည်းလမ်း၊ နည်းပညာ အရင်းအမြစ်များအပြင်၊ ဒေသန္တရ ဗဟုသုတရအောင် နယ်ခံ လုပ်ဖော်ကိုင်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနည်းလမ်း တို့ဖြင့် ညွှန်ပေါင်းအဖွဲ့ဝင် အဖွဲ့အစည်းများအား တန်ဖိုးဖြည့်စွက်ပေးခြင်း။
- သဘာဝ အရင်းအမြစ်များ စီမံခန့်ခွဲမှု၊ အာဟာရနှင့် ရိက္ခာလုံခြုံမှု၊ လူမှုရေးအရ အင်အားစုအားလုံး ပါဝင်စေခြင်း၊ ကျား- မ တန်းတူညီမျှမှုနှင့် အခြား ကိစ္စရပ်များကို လူထုကိုယ်တိုင် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ညွှန်ပေါင်းအဖွဲ့ဝင် အဖွဲ့အစည်းများနှင့် အခြား လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများအား ရပ်ရွာအခြေပြု လူမှုအဖွဲ့အစည်းများ၊ အခြားအဖွဲ့အစည်းများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်စေခြင်း။
- နေရပ် ပြန်သွားသူများ၊ ၎င်းတို့ ပြန်သွားသော မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ ကျေးရွာများ၏ လူမှုဘဝ တိုးတက်စေရန် အလို့ငှာ ဖြေရှင်ပေးရန် လိုနေသေးသည့် ပြဿနာများအကြောင်း သုတေသနပြုခြင်း၊ ပြောဆို တိုက်တွန်းတင်ပြခြင်း လုပ်ငန်းကို ဆက်လက်ထောက်ပံ့နိုင်အောင် ပိုမိုအားကောင်းသော နောက်ထပ် အဆက်အသွယ်များ ဖန်တီးခြင်း။

အကောင်းဆုံး ဖြစ်နိုင်ခြေအနေအထားမှာ- စခန်းမှ ထွက်ခွာ၍ မြန်မာနိုင်ငံသို့ ပြန်သွားခြင်းလုပ်ငန်းကို ခြေလှမ်း မှန်မှန်ဖြင့် လုပ်ဆောင်သော အနေအထား ဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် တာဝန်ရှိသူများက ထွက်ခွာရန် ကျန်ရှိနေသောသူများအတွက် ကာကွယ်စောင့်ရှောက်မှု နှင့် ဝန်ဆောင်မှု အစီအစဉ်များကို စေ့စပ်စပ်စပ်နှင့် အချိန်မီ ရေးဆွဲနိုင်မည် ဖြစ်သည်။ အဆိုးရွားဆုံး ဖြစ်နိုင်ခြေအနေအထားမှာ- TBC အဖွဲ့နှင့် လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများက စခန်းများနှင့် အဆက်အသွယ် ပြတ်သွားပြီး၊ ကာကွယ်စောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုများကို စီစဉ်ထားသည့်အတိုင်း မပေးနိုင်သော အနေအထား ဖြစ်သည်။ အခြားအနေအထားများလည်း ဖြစ်နိုင်ဖွယ် ရှိပါသည်။ သို့ဖြစ်ရာ TBC အဖွဲ့နှင့် အခြား ပါဝင်ပတ်သက်သော အဖွဲ့အစည်းများအဖို့ နီးနီးကြားကြား ရှိပြီး၊ ဤ တဖြည်းဖြည်း ဖြစ်ပေါ်လာနေသော အနေအထားနှင့်အညီ တုံ့ပြန်ဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်ပါသည်။

၄။ TBC ၏ လုပ်ငန်းအတွက် လမ်းညွှန်ဖြစ်သည့် တွက်ဆထင်မြင်ချက်များ

TBC အဖွဲ့က အစီအစဉ်ရေးဆွဲရာတွင် အောက်ပါ တွက်ဆထင်မြင်ချက်များကို အသုံးပြုပါသည်။

ပြင်ပ အခြေအနေ

- မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ လုံခြုံရေး အခြေအနေသည် ဆက်လက်တိုးတက် ကောင်းမွန်လာမည်။
- ဒုက္ခသည်အများစုက မြန်မာနိုင်ငံသို့ ပြန်လိုကြသည်။
- ပူးတွဲစောင့်ကြည့်ရေး ကော်မတီများ(Joint Monitoring Committees) သည် အပစ်အခတ်ရပ်စဲရေး အဖွဲ့များအကြား အချင်းများမှုများကို ကြားဝင်ဖြေရှင်းပေးနိုင်စွမ်း အားနည်းသည် ဖြစ်ရာ၊ ရံဖန်ရံခါ ဆိုသလို လက်နက်ကိုင်တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေနိုင်သည်။
- မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် နောက်ပြန်ဆွဲမှုများ၊ နှောင့်နှေးမှုများနှင့် ကြုံရနိုင်သည်။ သို့ရာတွင် တဖြည်းဖြည်း ပိုမိုလေးနက် သိပ်သည်းလာမည်။
- နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုလျော့ချရေးသည် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်အတူ ရေရှည်လုပ်ငန်းဖြစ်စဉ် ဖြစ်မည်။
- ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရ သက်တမ်းတလျှောက်မှာ တဖြည်းဖြည်း တိုးတက်ဖြစ်ပေါ်မည်။
- ထိုင်းနိုင်ငံတွင်း နိုင်ငံရေး ပြောင်းလဲမှုများသည် ဒုက္ခသည် စခန်းများမှာ လုပ်နေသော TBC အဖွဲ့၏ လုပ်ငန်း အပေါ် ရိုက်ခတ်မှု မရှိချေ။ သို့ရာတွင် ကိစ္စတစ်ခုချင်းနှင့် ပတ်သက်နိုင်ဖွယ်ရှိသော ရံဖန်ရံခါ ပြောင်းလဲမှုများ တစ်စုံတစ်ရာ ရှိနိုင်သည်။
- ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားများကို ဆက်လက် လိုအပ်နေမည် ဖြစ်သည်။

ဒုက္ခသည်စခန်းများ

- စခန်းများသည် ကာလအကန့်အသတ်မရှိ ဆက်လက်တည်ရှိနေမည် မဟုတ်။
- စခန်းများ ဖွင့်ထားနေသရွေ့ ကာလပတ်လုံး၌ မရှိမဖြစ် လိုအပ်သော ဝန်ဆောင်မှုများကို ဆက်လက် ရရှိ နိုင်မည် ဖြစ်သည်။
- တတိယနိုင်ငံများသို့ သွားရောက် အခြေချနေထိုင်သူ ဦးရေသည် ဆက်လက်ကျဆင်းနေမည်။
- စခန်းလူထု အချို့သည် ထိုင်းနိုင်ငံထဲသို့ တရားဝင်နည်းလမ်းဖြင့် ဖြစ်စေ၊ တရားမဝင်နည်းလမ်းဖြင့် ဖြစ်စေ ဝင်ရောက် အလုပ်လုပ်ကိုင်ကြပြီး၊ စခန်း၏ ကာကွယ်စောင့်ရှောက်မှု မရှိဘဲ ထိုင်းနိုင်ငံထဲမှာ နေထိုင်ကြ မည်။

နေရပ်ပြန်ခြင်းနှင့် ပတ်သက်သော အချက်အလက်များ

- UNHCR က အထောက်အကူပြုမှုဖြင့် နေရပ်ပြန်ခြင်းကို ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်(WFP)၊ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ ဆိုင်ရာ အဖွဲ့အစည်း (IOM) တို့နှင့် ပေါင်းစပ် ညှိနှိုင်းပြီး ဆောင်ရွက်မည်။
- UNHCR ဆောင်ရွက်သော နေရပ်ပြန်ရေးအတွက် အဓိက စံသတ်မှတ်ချက်များ အားလုံးကို ပြည့်မီအောင် ဖြည့်ဆည်းနိုင်မည် မဟုတ်ချေ။
- ဒုက္ခသည်အားလုံးက UNHCR အထောက်အကူပြုမှု နည်းလမ်းဖြင့် နေရပ်ပြန်ကြမည်တော့ မဟုတ်ချေ။

သို့ရာတွင် ဤဒုက္ခသည်များသည် နေရပ်ပြန်ရေးနှင့်လူ့အဖွဲ့အစည်းထဲသို့ပြန်လည်ပေါင်းစည်း နေထိုင်ရေးကို အတွက် ကူညီထောက်ပံ့မှု လိုအပ်နေဖွယ် ရှိပါသည်။

- အချို့ ဒုက္ခသည်များအဖို့ ဤ နေရပ်ပြန်ခြင်းသည် ဟန်ပြုနေရပ်ပြန်ခြင်း သဘောဆောင်ပြီး၊ ထိုင်းနိုင်ငံထဲသို့ တရားဝင် ဝင်ရောက် အလုပ်လုပ်ရန် စာရွက်စာတမ်းများ ရရှိရေးနည်းလမ်း ဖြစ်သော်လည်း၊ အချို့ ဒုက္ခသည် များကမူ အခြေအနေကောင်းသော အချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လိုကြမည် ဖြစ်သည်။
- TBC အဖွဲ့၏ အစီအစဉ်များ/ ဝန်ဆောင်မှုများ ပေးနိုင်စွမ်းကို ရနိုင်သော ရန်ပုံငွေက အဆုံးအဖြတ်ပေးမည့် အပြင်၊ အကန့်အသတ်များ ဖြစ်ဖွယ်လည်း ရှိနေသည်။
- မြန်မာနိုင်ငံတွင်းသို့ ပြန်သွားသူများအား ကူညီဆောင်ရွက်ပေးရန်အတွက် TBC အဖွဲ့မှာ အဆက်အသွယ်များ နှင့် ရန်ပုံငွေ ရှိမည် ဖြစ်သည်။

အရင်းအမြစ်များ

- စခန်းလူဦးရေမှာ ပြောင်းလဲမှုများ ရှိသည်ဖြစ်စေ- မရှိသည်ဖြစ်စေ၊ စခန်းနေ လူထုအား ကူညီ ဆောင် ရွက်ပေးရန် ရန်ပုံငွေသည် ယုတ်လျော့သွားမည် ဖြစ်သည်။
- မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသအတွင်း ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ရန်ပုံငွေ ရရှိစရာ အခွင့်အလမ်းများသည် တဖြည်းဖြည်း ဆက်လက်ပြောင်းလဲနေမည် ဖြစ်သည်။
- TBC အဖွဲ့နှင့် မြန်မာအစိုးရ၏ ဆက်ဆံရေးကို နယ်စပ်ရေးရာ ဝန်ကြီးဌာနမှတစ်ဆင့် တရားဝင်ဖြစ်အောင် ဆောင်ရွက်မည်။

၅။ မဟာဗျူဟာကျသည့် လမ်းညွှန်များ

ဖြစ်လာနိုင်ဖွယ် အဟန့်အတားများနှင့် အန္တရာယ်ကိစ္စများကို ဖြေရှင်းရန် ချမှတ်ထားသော TBC အဖွဲ့၏ မဟာဗျူဟာ ကား - နေရပ်ပြန်ခြင်း လုပ်ငန်းဖြစ်စဉ်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ အကောင်အထည် ဖော်ဆောင်ခြင်းတို့နှင့် ပတ်သက်သော သတင်းအချက်အလက်များကို အဆက်မပြတ် ဆက်လက်စုဆောင်းနေရန်နှင့် အကောင်အထည် ဖော်ဆောင်ရေး အစီအစဉ်များကို အနည်းဆုံး (၆)လ တစ်ကြိမ် ပြန်လည် သုံးသပ်အကဲဖြတ်ရန် ဖြစ်သည်။ အကယ်၍ အဓိကဖြစ်ရပ်ကြီးများက နေရပ်ပြန်ရေး ကြိုတင်ပြင်ဆင်မှုအပေါ်မှာဖြစ်စေ၊ အကောင်အထည်ဖော်ဆောင်မှု အပေါ်မှာ ဖြစ်စေ လက်တွေ့ သက်ရောက်ထိခိုက်မှု ရှိလာလျှင်၊ TBC အဖွဲ့က မိမိ၏ လုပ်ငန်းဖော်ဆောင်မှုကို ပြန်လည် အကဲဖြတ်ပြီး၊ ဤဖြစ်ရပ်များအပေါ် မူတည်၍ အကောင်အထည်ဖော်မှုကို ပြုပြင် ပြောင်းလဲခြင်းနှင့်/ သို့မဟုတ် အစီအစဉ်များကို စွန့်လွှတ်ခြင်း ပြုမည် ဖြစ်သည်။

